သေနတ်များနောက်ကွယ်မှ သွေးစွန်းလက်များ

မြန်မာစစ်တပ်၏ လက်နက်ထုတ်သူများအား ဖော်ထုတ်ခြင်း

Tamar Institute of Development

၂၀၂၅ ခုနှစ်၊ မေလ

နိဒါန်း

ပြီးခဲ့သည့် ဧပြီလ ၂၆ ရက်နေ့တွင် နေပြည်တော်၌ ကျင်းပခဲ့သည့် (၇၅)နှစ်မြောက် စိန်ရတုကာကွယ်ရေးပစ္စည်းထုတ်လုပ်မှုတပ်ဖွဲ့နေ့ အခမ်းအနားသို့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင် တက်ရောက်ခဲ့ပြီး၊ မင်းအောင်လှိုင်က မိန့်ခွန်းပြောကြားရာတွင် စစ်လက်နက်နှင့် စစ်အသုံးအဆောင်ပစ္စည်းများသည် စစ်မြေပြင်တွင် မှတ်ကျောက်တင်ခံရမည်ဖြစ်သည့်အတွက် အရည်အသွေးပိုကောင်းသည် ထက်ကောင်းအောင်၊ စွမ်းဆောင်နိုင်ရည်မြင့်မားသည်ထက် မြင့်မားအောင် နယ်ပယ်စုံမှ ကြိုးပမ်းဆောင် ရွက်သွားကြရန် ပြောကြားခဲ့သည်။

“တပ်မတော်အတွက် စွမ်းအားဖြစ်စေရမည်” ဟူသော ဆောင်ပုဒ်ဖြင့် မြန်မာစစ်တပ်အတွက် စစ်လက်နက်ပစ္စည်းအမျိုးမျိုး ထုတ်လုပ်ပေးရသည့် ကာကွယ်ရေးပစ္စည်းထုတ်လုပ်မှုတပ်သည် ၂၀၁၇ ခုနှစ်အတွင်း ရိုဟင်ဂျာများအပေါ် လူမျိုးတုန်းသတ်ဖြတ်မှုစစ်ဆင်ရေးနှင့် ၂၀၂၁ ခုနှစ်၊ အာဏာသိမ်းကြိုးပမ်းမှုနောက်ပိုင်း ပြည်သူများအပေါ် အကြမ်းဖက်စစ်ဆင်ရေးများအပါအဝင် မြန်မာနိုင်ငံအတွင်း အစဉ်အဆက်စစ်အုပ်စုက ကျူးလွန်လျက်ရှိသည့် လူမျိုးတုန်းသတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ်ကျူးလွန်သောရာဇဝတ်မှုများတွင် နောက်ကွယ်မှ အားပေးကူညီနေသည့်တပ် ဖြစ်သည်။

(၇၅)နှစ်မြောက် ကွယ်ရေးပစ္စည်းထုတ်လုပ်မှုတပ်ဖွဲ့နေ့ အခမ်းအနားသို့ မင်းအောင်လှိုင်တက်ရောက်စဉ်။ ရင်းမြစ် - SAC website

အကြမ်းဖက်စစ်တပ်သည် တရားမဝင်အာဏာသိမ်းကြိုးပမ်းမှုကို လုပ်ဆောင်ပြီးနောက် မြန်မာပြည်သူများအပေါ် ၎င်းတို့၏ အကြမ်းဖက်စစ်ဆင်ရေးအတွက် ပြည်တွင်းစစ်လက်နက်ထုတ်လုပ်ရေးအပေါ် အကြီးအကျယ်မှီခိုနေရသည်။ အရပ်သားပြည်သူများအပေါ် ပစ်မှတ်ထားသည့် စစ်တပ်၏ မကြုံစဖူးအောင် တိုးမြှင့်လုပ်ဆောင်လာသော လေကြောင်းတိုက်ခိုက်မှုများအတွက် ဝေဟင်ဗုံးအမျိုးမျိုးကိုလည်း စစ်လက်နက်ထုတ်လုပ်ရေးစက်ရုံများမှ တိုးမြှင့်

ထုတ်လုပ်နေသည်။ တော်လှန်ရေးအင်အားစုများက တိုက်ပွဲများအတွင်း သိမ်းဆည်းရမိသည့် မြန်မာစစ်တပ်၏ လက်နက်ခဲယမ်းများတွင် ၂၀၂၅ ခုနှစ်ထုတ်လက်နက်ခဲယမ်းများကိုပင် တွေ့ရှိလာရပြီး၊ အချို့ခဲယမ်းများမှာ ထုတ်လုပ်ပြီးရက်ပိုင်းအတွင်း စစ်မြေပြင်သို့ ရောက်ရှိခြင်းဖြစ်ကြောင်း တွေ့ရသည်။ ယင်းအချက်မှာ ပြည်တွင်းစစ်လက်နက်ထုတ်လုပ်ရေးစက်ရုံများမှ နေ့စဉ်နှင့်အမျှ စစ်လက်နက်ထုတ်လုပ်မှုသည် စစ်တပ်အတွက် သေရေးရှင်းရေးတမျှ အရေးပါလာနေသည်ကို ထင်ရှားစေသည်။

၂၀၂၅ ခုနှစ်၊ မတ်လ၊ ပထမပတ်တွင် ရေစကြိုမြို့နယ်အတွင်း တော်လှန်ရေးအင်အားစုများ သိမ်းဆည်းရမိသည့် စစ်အုပ်စု၏ ကျည်များကို တွေ့ရစဉ်၊ ထုတ်လုပ်သည့်ရက်စွဲမှာ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလဖြစ်သည်ကို တွေ့ရ။ ရင်းမြစ် - ဒေသခံ

ကျုံ့ဒိုးမြို့နယ်အတွင်း စစ်အုပ်စုလေကြောင်းမှ ကျဲချသည့် ကလပ်စတာဗုံး၏ အခွံကို တွေ့ရစဉ်၊ ထုတ်လုပ် သည့်ရက်စွဲမှာ ၂၀-၄-၂၀၂၅ ဖြစ်သည်ကို တွေ့ရ။
ရင်းမြစ် - Myanmar Defense & Security Institute

စစ်အုပ်စု၏ အရပ်သားပြည်သူများအပေါ် အကြမ်းဖက်စစ်ဆင်ရေးအတွင်း နိုင်ငံတကာရာဇဝတ်မှုများအတွက် ကျူးလွန်သူများနှင့် အမိန့်ပေးသူအနည်းငယ်ကိုသာ နိုင်ငံတကာ၏ ဒဏ်ခတ်ပိတ်ဆို့အရေးယူမှုအချို့ ရှိထားသော်လည်း၊ အဆိုပါ နိုင်ငံတကာရာဇဝတ်မှုများကျူးလွန်ရာတွင် အားပေးကူညီနေသည့် လက်နက်ခဲယမ်းထုတ်လုပ်သူများကို သိရှိသူ နည်းပါးလှသည်။ ရက်စက်ကြမ်း ကြုတ်မှုကြီးများအတွက် တာဝန်ရှိမှုတွင် သေနတ်မောင်းဆွဲသူများသာမက အဆိုပါသေနတ်အား ထုတ်လုပ်သူများကိုလည်း မဖြစ်မနေ ထည့်သွင်းရမည်ဖြစ်သည်။ သို့ဖြစ်ရာ Tamar Institute အနေဖြင့် ယခုအစီရင်ခံစာတွင် အကြမ်းဖက်စစ်အုပ်စု၏ ပြည်တွင်းစစ်လက်နက်ထုတ်လုပ်ရေးကို ဦးဆောင်နေကြသည့် စစ်အုပ်စုအရာရှိကြီးများအား စုံစမ်းဖော်ထုတ်ထားပါသည်။ စုံစမ်းဖော်ထုတ်ရာတွင် စစ်အုပ်စုထုတ်ပြန်သော သတင်းများ၊ ထုတ်ပြန်ကြေညာချက်များ အပါအဝင် အများသူငှာလက်လှမ်းမီနိုင်သည့် ပွင့်လင်းသတင်းရင်းမြစ်များကို သုတေသနပြု၍လည်းကောင်း၊ လက်နက်ထုတ်လုပ်ရေးကဏ္ဍနှင့် ရင်းနှီးကျွမ်းဝင်သည့်လူသတင်းရင်းမြစ်များဖြင့်လည်းကောင်း စိစစ်ဖော်ထုတ်ထားပါသည်။

မြန်မာစစ်တပ်၏ ပြည်တွင်းစစ်လက်နက်ထုတ်လုပ်ရေး

မြန်မာစစ်တပ်၏ ပြည်တွင်းလက်နက်ထုတ်လုပ်ရေးကဏ္ဍကို ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) ၏ လက်အောက်ရှိ ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးအရာရှိချုပ်ရုံး (ကကထုတ်) က ဦးဆောင်သည်။ မြန်မာစစ်တပ်၏ ရိုဟင်ဂျာများအပေါ် လူမျိုးတုန်းသတ်ဖြတ်မှု အပါအဝင် မြန်မာပြည်သူများအပေါ် စစ်တပ်၏ အကြမ်းဖက်မှုများအတွက် အသုံးပြုသည့် စစ်လက်နက်များအား ထုတ်လုပ်ပေးရသည့် အခန်းကဏ္ဍတွင် ပါဝင်နေသည့်အတွက် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလတွင် ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးအရာရှိချုပ်ရုံးကို အမေရိကန်ပြည်ထောင်စု၊ ယူကေနှင့် ကနေဒါနိုင်ငံတို့က ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ခဲ့သည်။ အမေရိကန်ပြည်ထောင်စု၊ ဘဏ္ဍာရေးဝန်ကြီးဌာန၏ နိုင်ငံခြားပိုင်ဆိုင်မှုထိန်းချုပ်ရေးရုံး (OFAC) က ဒဏ်ခတ်ပိတ်ဆို့မှုထုတ်ပြန်ချက်တွင် “ကကထုတ်မှ ထုတ်လုပ်သည့် လက်နက်များကို မြန်မာပြည်သူများအပေါ် စစ်တပ်၏ ရက်စက်သောအကြမ်းဖက်မှုများတွင် မလွဲမသွေ အသုံးပြုကြောင်း” မှတ်ချက်ပြုရေးသားထားသည်။ လက်ရှိကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးအရာရှိချုပ်မှာ ဒုတိယဗိုလ်ချုပ်ကြီးကံမြင့်သန်းဖြစ်ပြီး၊ ၎င်းကိုလည်း ကနေဒါနိုင်ငံက ဒဏ်ခတ်ပိတ်ဆို့မှု ချမှတ်ထားသည်။ ကံမြင့်သန်းနှင့်အတူ လက်ထောက် ဒုတိယကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးအရာရှိချုပ်များအဖြစ် ဗိုလ်ချုပ်အဆင့်ရှိ စစ်အင်ဂျင်နီယာအရာရှိကြီးနှစ်ဦးက တာဝန်ယူထားသည်။ မြန်မာစစ်တပ်အတွက် လိုအပ်သော စစ်လက်နက်ပစ္စည်း၊ ခဲယမ်းမီးကျောက်များကို ကကထုတ် လက်အောက်ခံ ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးစက်ရုံ (ကပစ) များတွင် ထုတ်လုပ်သည်။

အများပြည်သူရရှိနိုင်သည့် သတင်းရင်းမြစ်များအရ ကာကွယ်ရေးပစ္စည်းစက်ရုံပေါင်း ၂၅ ရုံရှိပြီး၊ အများစုမှာ မြန်မာနိုင်ငံအလယ်ပိုင်းဒေသ၊ မကွေးနှင့် ပဲခူးတိုင်းတို့အတွင်း တည်ရှိသည်။ မြန်မာစစ်တပ်အတွက် လိုအပ်သော ခဲယမ်းမီးကျောက်နှင့် စစ်လက်နက်ငယ်မှစ၍ ဖျက်အားပြင်း ဝေဟင်ဗုံးများနှင့် ဒုံးကျည်များအထိ အဆိုပါ ကပစစက်ရုံများတွင် ထုတ်လုပ်သည်။

လက်နက်စက်ရုံတွေကို ဦးဆောင်သူများ

ကပစစက်ရုံများကို ဗိုလ်မှူးကြီးအဆင့်ရှိ စစ်အင်ဂျင်နီယာအရာရှိများက စက်ရုံမှူးများအဖြစ်ဦး ဆောင်ကြပြီး၊ အများစုမှာ ရန်ကုန်စက်မှုတက္ကသိုလ်ဘွဲ့ရကာ၊ ဗိုလ်သင်တန်းကျောင်း (OTS) ဆင်းများ ဖြစ်ကြသည်။ နောက်ပိုင်းတွင် တပ်မတော်နည်းပညာတက္ကသိုလ် (DSTA) ကျောင်းဆင်း စစ်အင်ဂျင်နီယာများလည်း စက်ရုံမှူးများ ဖြစ်လာကြသည်။ အဆိုပါ စစ်အရာရှိကြီးများသည် အထူးသဖြင့် ၂၀၁၇ ခုနှစ်၊ ရိုဟင်ဂျာများအပေါ် လူမျိုးတုန်းသတ်ဖြတ်မှု၊ ၂၀၂၁

သေနတ်များနောက်ကွယ်မှသွေးစွန်းလက်များ

ခုနှစ်၊ စစ်အာဏာသိမ်းကြိုးပမ်းမှုနောက်ပိုင်း အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုကြီးများ အပါအဝင် အရပ်သားပြည်သူများအပေါ် ရက်စက်ကြမ်းကြုတ်သည့် သတ်ဖြတ်မှုများတွင် သေနတ်ခလုတ်ဖြုတ်သူများမဟုတ်သည့်တိုင် ယင်းစစ်လက်နက်များအား ထုတ်လုပ်သူများဖြစ်ရာ သွေးစွန်းလက်ပိုင်ရှင်များ ဖြစ်သည်။ အကြမ်းဖက်စစ်အုပ်စုကျူးလွန်လျက်ရှိသည့် နိုင်ငံတကာရာဇဝတ်မှုကြီးများတွင် အဓိကအားပေးကူညီများဖြစ်သည့် ပြည်တွင်းစစ်လက်နက်ထုတ်လုပ်ရေးတွင် အဓိကတာဝန်ရှိသူများဖြစ်ကြသည့် ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးအရာရှိချုပ်ရုံး (ကကထုတ်) ၏ ထိပ်ပိုင်း ခေါင်းဆောင် (၃) ဦးနှင့် ကပစစက်ရုံမှူး ၂၅ ဦးတို့၏ အမည်များကို ဖော်ထုတ်လိုက်ပါသည်။

ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးအရာရှိချုပ်ရုံးခေါင်းဆောင်များ

၁။ ဒုတိယဗိုလ်ချုပ်ကြီးကံမြင့်သန်း (ကြည်း ၁၈၂၇၆)
ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးအရာရှိချုပ်

၂။ ဗိုလ်ချုပ်ကိုကိုလွင် *
ဒုတိယကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးအရာရှိချုပ်

၃။ ဗိုလ်ချုပ်မျိုးအောင်
ဒုတိယကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးအရာရှိချုပ်။

ဒဏ်ခတ်ပိတ်ဆို့ခံထားရသည့် ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးအရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီးကံမြင့်သန်း။ ရင်းမြစ် - SAC website

*ဗိုလ်ချုပ်ကိုကိုလွင်ကို ၂၀၂၃ ခုနှစ်တွင် စွမ်းအင်ဝန်ကြီးအဖြစ် ပြောင်းလဲခန့်အပ်၊ ၎င်းနေရာ အစားထိုးခန့်အပ်သည့် ဒုထုတ်ချုပ်အား စိစစ်ဆဲ။

ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးစက်ရုံ (ကပစ) စက်ရုံမှူးများ

စဉ်	အမည်	ရာထူး	စက်ရုံအမည်
၁	ဗိုလ်မှူးကြီးဇော်မျိုးမင်း	စက်ရုံမှူး	အမှတ် (၁) ကာကွယ်ရေးပစ္စည်းစက်ရုံ
၂	ဗိုလ်မှူးကြီးလှသိန်း	စက်ရုံမှူး	အမှတ် (၂) ကာကွယ်ရေးပစ္စည်းစက်ရုံ
၃	ဗိုလ်မှူးကြီးမောင်စိုး	စက်ရုံမှူး	အမှတ် (၃) ကာကွယ်ရေးပစ္စည်းစက်ရုံ
၄	ဒုတိယဗိုလ်မှူးကြီးဇော်မင်းထွန်း	စက်ရုံမှူး	အမှတ် (၄) ကာကွယ်ရေးပစ္စည်းစက်ရုံ
၅	ဗိုလ်မှူးချုပ်ထွေးလှ	စက်ရုံမှူး	အမှတ် (၅) ကာကွယ်ရေးပစ္စည်းစက်ရုံ
၆	ဗိုလ်မှူးကြီးတိုးလွင်	စက်ရုံမှူး	အမှတ် (၆) ကာကွယ်ရေးပစ္စည်းစက်ရုံ
၇	ဗိုလ်မှူးကြီးထွန်းထွန်းစိုး	စက်ရုံမှူး	အမှတ် (၇) ကာကွယ်ရေးပစ္စည်းစက်ရုံ
၈	ဗိုလ်မှူးကြီးမင်းစိုး	စက်ရုံမှူး	အမှတ် (၈) ကာကွယ်ရေးပစ္စည်းစက်ရုံ
၉	ဗိုလ်မှူးကြီးတင်မောင်ချို	စက်ရုံမှူး	အမှတ် (၉) ကာကွယ်ရေးပစ္စည်းစက်ရုံ
၁၀	ဗိုလ်မှူးကြီးရွှေမြ	စက်ရုံမှူး	အမှတ် (၁၀) ကာကွယ်ရေးပစ္စည်းစက်ရုံ
၁၁	ဗိုလ်မှူးကြီးမင်းမင်းဇော်	စက်ရုံမှူး	အမှတ် (၁၁) ကာကွယ်ရေးပစ္စည်းစက်ရုံ
၁၂	ဗိုလ်မှူးကြီးနိုင်အောင်	စက်ရုံမှူး	အမှတ် (၁၂) ကာကွယ်ရေးပစ္စည်းစက်ရုံ
၁၃	ဗိုလ်မှူးကြီးထွန်းထွန်းအေး	စက်ရုံမှူး	အမှတ် (၁၃) ကာကွယ်ရေးပစ္စည်းစက်ရုံ
၁၄	ဗိုလ်မှူးကြီးရဲဇော်ထွေး	စက်ရုံမှူး	အမှတ် (၁၄) ကာကွယ်ရေးပစ္စည်းစက်ရုံ
၁၅	ဗိုလ်မှူးကြီးဝင်းမြင့်မောင်	စက်ရုံမှူး	အမှတ် (၁၅) ကာကွယ်ရေးပစ္စည်းစက်ရုံ
၁၆	ဗိုလ်မှူးကြီးဇော်ထွန်းဦး	စက်ရုံမှူး	အမှတ် (၁၆) ကာကွယ်ရေးပစ္စည်းစက်ရုံ
၁၇	ဗိုလ်မှူးကြီးသိန်းလွင်	စက်ရုံမှူး	အမှတ် (၁၇) ကာကွယ်ရေးပစ္စည်းစက်ရုံ
၁၈	ဗိုလ်မှူးကြီးဇော်မျိုးနိုင်	စက်ရုံမှူး	အမှတ် (၁၈) ကာကွယ်ရေးပစ္စည်းစက်ရုံ
၁၉	ဒုတိယဗိုလ်မှူးကြီးအောင်ထွေး	စက်ရုံမှူး	အမှတ် (၁၉) ကာကွယ်ရေးပစ္စည်းစက်ရုံ
၂၀	ဗိုလ်မှူးကြီးသက်ဝင်းအောင်	စက်ရုံမှူး	အမှတ် (၂၀) ကာကွယ်ရေးပစ္စည်းစက်ရုံ
၂၁	ဗိုလ်မှူးကြီးညီညီလတ်	စက်ရုံမှူး	အမှတ် (၂၁) ကာကွယ်ရေးပစ္စည်းစက်ရုံ
၂၂	ဒုတိယဗိုလ်မှူးမြတ်သူ	စက်ရုံမှူး	အမှတ် (၂၂) ကာကွယ်ရေးပစ္စည်းစက်ရုံ
၂၃	ဗိုလ်မှူးကြီးတိုးလွင် **	စက်ရုံမှူး	အမှတ် (၂၃) ကာကွယ်ရေးပစ္စည်းစက်ရုံ
၂၄	ဗိုလ်မှူးကြီးအောင်ကိုကို	စက်ရုံမှူး	အမှတ် (၂၄) ကာကွယ်ရေးပစ္စည်းစက်ရုံ
၂၅	ဗိုလ်မှူးကြီးရန်အေး	စက်ရုံမှူး	အမှတ် (၂၅) ကာကွယ်ရေးပစ္စည်းစက်ရုံ

** ကပစ ၂၃ စက်ရုံမှူး ဗိုလ်မှူးကြီးတိုးလွင်သည် ကပစ (၆) စက်ရုံမှူးအဖြစ် ပြောင်းရွှေ့၊ ကပစ ၂၃ ၏ လက်ရှိစက်ရုံမှူးအားစိစစ်ဆဲ။

ကပစစက်ရုံမှူးများ၏ အခြားသောရာဇဝတ်မှုများ

ကပစစက်ရုံများသည် “ကမ္ဘာစစ်ဖြစ်လျှင်တောင်မှ ထုတ်လုပ်ရေးပဲလုပ်ရမည်” ဟု ကြွေးကြော်ခဲ့သည့် မြန်မာစစ်တပ်၏ လက်ရုံးတပ်ဖွဲ့များဖြစ်သည်။ သို့ရာတွင် ယင်းအခြေအနေမှာ ၂၀၂၁ ခုနှစ်၊ အာဏာသိမ်း ကြိုးပမ်းမှုနောက်ပိုင်းတွင် ပြောင်းလဲသွားခဲ့သည်။ မြန်မာနိုင်ငံနေရာအနှံ့တွင် ခုခံတော်လှန်မှုများနှင့် ရင်ဆိုင်နေရသည့် အကြမ်းဖက်စစ်အုပ်စုသည် ကပစမှ စစ်သည်များကိုပင် ရှေ့တန်းစစ်ဆင်ရေး၊ နယ်မြေရှင်းလင်းရေး၊ လုံခြုံရေးတို့အတွက် ခေါ်ယူအသုံးပြုလာရပြီး၊ ရှေ့တန်းစစ်မျက်နှာတွင် ကပစစစ်သားများ ပါဝင်သည့်သတင်းများကို တွေ့ရှိလာရသည်။ Tamar Institute ၏ မှတ်တမ်းများအရ ကပစစက်ရုံများမှ စစ်တပ်အဖွဲ့ဝင်များသည် အရပ်သားပြည်သူများအား ဥပဒေမဲ့ဖမ်းဆီးခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်း၊ သတ်ဖြတ်ခြင်း၊ ကျေးရွာများအား စစ်ကြောင်းထိုးမီးရှို့ခြင်း၊ ကျေးရွာများအပေါ် လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း စသည်တို့ကို ကျူးလွန်ကြောင်း တွေ့ရှိရသည်။ သို့ဖြစ်ရာ ကပစစက်ရုံမှူးများသည် စစ်အုပ်စုအတွက် စစ်လက်နက်ခဲယမ်းများ ထုတ်လုပ်ပေးသည့် အဓိကအားပေးကူညီသူများသာမက၊ အရပ်သားပြည်သူများအပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများတွင် တိုက်ရိုက်တာဝန်ရှိသူများလည်း ဖြစ်သည်။

ထို့ပြင် အချို့သောစက်ရုံမှူးများသည် စစ်တပ်၏ တပ်နယ် (အုပ်ချုပ်ရေးနယ်များနှင့် သတ်မှတ်ပုံချင်းမတူ) များအတွင်း လုံခြုံရေးဆိုင်ရာကိစ္စရပ်များကို အဓိကတာဝန်ယူကိုင်တွယ်ရသည့် တပ်နယ်မှူးများအဖြစ် တာဝန်ယူထားကြကြောင်း Tamar Institute ၏ လေ့လာမှုအရ သိရသည်။ ဥပမာအားဖြင့် လက်ရှိတွင် ကပစ (၁၂) စက်ရုံမှူးဗိုလ်မှူးကြီးနိုင်အောင်သည် သရက်တပ်နယ်၏ တပ်နယ်မှူးအဖြစ်လည်းကောင်း၊ ကပစ (၁၀) စက်ရုံမှူးဗိုလ်မှူးကြီးရွှေမြသည် မလွန်တပ်နယ်၏ တပ်နယ်မှူးအဖြစ်လည်းကောင်း၊ ကပစ (၂၀) စက်ရုံမှူးဗိုလ်မှူးကြီးသက်ဝင်းအောင်သည် စလင်းတပ်နယ်၏ တပ်နယ်မှူးအဖြစ်လည်းကောင်း တာဝန်ယူထားကြသည်။ တပ်နယ်မှူးများသည် တပ်နယ်အတွင်း လုံခြုံရေးဆိုင်ရာကိစ္စရပ်အားလုံးအတွက် အဓိ ကတာဝန်ယူကိုင်တွယ်ရသူများဖြစ်သည်နှင့်အညီ ၎င်းတို့သည် အထူးသဖြင့် ၂၀၂၁ ခုနှစ်၊ အာဏာသိမ်းကြိုးပမ်းမှုနောက်ပိုင်း တပ်နယ်တွင်း အရပ်သားပြည်သူများအား တရားမဲ့ဖမ်းဆီးခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်း၊ မတရားသဖြင့်ငွေညှစ်ခြင်း၊ အကျဉ်းချခြင်း၊ သတ်ဖြတ်ခြင်း၊ ခရီးသွားလာခွင့်ပိတ်ပင်ခြင်း၊ အတင်အဓမ္မစစ်မှုထမ်းစေခြင်းစသည့် ရာဇဝတ်မှုများအတွက် အဓိကတာဝန်ရှိသူများလည်း ဖြစ်သည်။

Tamar Institute ၏ လေ့လာမှုအရ ကပစအရာရှိများသည် စစ်အုပ်စု၏ အကြမ်းဖက်ဖိနှိပ်ရေး ယန္တရားများတွင်လည်း ဒေါက်တိုင်များအဖြစ် ပါဝင်ကြောင်း တွေ့ရသည်။ အကြမ်းဖက်ယန္တရားဖြစ်သော ခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များတွင် အဖွဲ့ဝင် (၁) အဖြစ် စစ်တပ်မှအရာရှိကြီးများက တာဝန်ယူထားရာ မကွေးတိုင်းအတွင်း ခရိုင် (၇) ခုအနက်၊ ဂန့်ဂေါ၊ သရက်၊

အောင်လံခရိုင်များ၏ စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၁) များအဖြစ် ကပစစက်ရုံများမှ ဒုတိယဗိုလ်မှူးကြီးအဆင့်ရှိ အရာရှိကြီးများက တာဝန်ယူထားပြီး၊ မြို့နယ် (၂၅) မြို့နယ်အနက် မြို့သစ်၊ ချောက်၊ စလင်း၊ ငဖဲ၊ စေတုတ္တရာ၊ သရက်၊ ကံမ၊ မင်းလှ၊ ဆင်ပေါင်ဝဲ၊ ပေါက် စသည့် အနည်းဆုံး မြို့နယ် (၁၀) ခု၏ စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၁) များအဖြစ် ကပစစက်ရုံများမှ ဗိုလ်မှူးအဆင့်ရှိ အရာရှိများက တာဝန်ယူထားသည်ကို တွေ့ရသည်။ အကြမ်းဖက်စစ်အုပ်စု၏ ခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးယန္တရားများသည် စစ်အုပ်စုဖိနှိပ်ရေးယန္တရား၏ အခြေခံအကျဆုံး ယူနစ်များဖြစ်ကြပြီး၊ အရပ်သားပြည်သူများအား တရားမဲ့ဖမ်းဆီးမှုများ၊ ညှဉ်းပန်းနှိပ်စက်မှုများ၊ ခြိမ်းခြောက်ငွေညှစ်မှုများ၊ အကျဉ်းချမှုများ၊ အဓမ္မစစ်မှုထမ်းစေရန် ဖမ်းဆီးမှုများ စသည့် ဖိနှိပ်မှုအားလုံးအတွက် တာဝန်ရှိသည်။

ပြည်သူ့အသက်သွေးဖြင့်လိမ်းခြယ်သော ဂုဏ်ထူးဘွဲ့ထူးများ

ပြည်သူများအပေါ် အကြမ်းဖက်စစ်ဆင်ရေးတွင် အသက်သွေးကြွေးတမျှဖြစ်သည့် စစ်လက်နက်ထုတ်လုပ်ရေးကို ဦးဆောင်တာဝန်ယူသည့် စစ်အင်ဂျင်နီယာကြီးများကို စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကလည်း စစ်ဘက်ဆိုင်ရာစွမ်းဆောင်မှုဂုဏ်ထူးဆောင်ဘွဲ့၊ ဂုဏ်ထူးဆောင်တံဆိပ်များ ပေးအပ်၍ အလေးထားမှုကို ပြသခဲ့သည်။ ကာကွယ်ရေးပစ္စည်းထုတ်လုပ်မှုတပ်ဖွဲ့မှ နိုင်ငံ တော်အဆင့်၊ တပ်မတော်အဆင့် ဘွဲ့ထူး၊ ဂုဏ်ထူး၊ လက်မှတ်ရရှိသူ စုစုပေါင်း ၅၁၃ သုံးဦးရှိခဲ့ပြီဖြစ်ကြောင်း (၇၅) နှစ်မြောက်ကာကွယ်ရေးပစ္စည်းထုတ်လုပ်မှုတပ်ဖွဲ့နေ့ အခမ်းအနားတွင် စစ်ခေါင်းဆောင်က ထည့်သွင်းပြောကြားခဲ့သည်။ စစ်အုပ်စုထုတ်ပြန်ချက်များအား Tamar Institute ၏ လေ့လာသုံးသပ်ချက်များအရ စစ်အာဏာသိမ်းကြိုးပမ်းမှုနောက်ပိုင်းမှ ယခု ၂၀၂၅ ခုနှစ်အတွင်း ကကထုတ် ထိပ်ပိုင်းခေါင်းဆောင်များနှင့် ကပစစက်ရုံမှူးအားလုံးနီးပါးပင် စစ်ခေါင်းဆောင်၏ ဘွဲ့ထူး၊ ဂုဏ်ထူးများ ချီးမြှင့်ခံခဲ့ရသည်။ စစ်လက်နက်ထုတ်လုပ်ရေးခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီးကံမြင့်သန်းနှင့် ထိုအချိန်ကဒုတိယကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးအရာရှိချုပ်ဖြစ်သူ ဗိုလ်ချုပ်ကိုကိုလွင်တို့သည် သရေစည်သူဘွဲ့များ ချီးမြှင့်ခြင်းခံခဲ့ကြရပြီး၊ ယင်းဘွဲ့သည် နိုင်ငံတော်မှ ပေးအပ်သောတာဝန်များကို ထူးချွန်ပြောင်မြောက်စွာထမ်းဆောင်သူများအတွက် ဖြစ်သည်ဟု ဆိုသည်။ ထို့အတူ ဒုတိယကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးအရာရှိချုပ် ဗိုလ်ချုပ်မျိုးအောင်သည်လည်း စစ်ဘက်ဆိုင်ရာအမှုထမ်းကောင်းခြင်းအတွက် ပေးအပ်သော ဇေယျကျော်ထင်ဘွဲ့ကို ချီးမြှင့်ခံခဲ့ရသည်။ အလားတူပင် ကပစစက်ရုံမှူးအားလုံးနည်းပါးသည်လည်း စစ်ဘက်ဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ်များဖြစ်ကြသည့် စစ်မှုထမ်းကောင်းတံဆိပ်၊ စစ်မှုထမ်းသင်္ဂဟတံဆိပ်၊ စီမံထူးချွန်တံဆိပ်၊ စက်မှုထူးချွန်တံဆိပ်၊ နည်းပညာထူးချွန်တံဆိပ်၊ သိပ္ပံပညာထူးချွန်တံဆိပ်၊ စီးပွားစီမံထူးချွန်တံဆိပ်များ အသီးသီး ချီးမြှင့်ခံခဲ့ရသည်။ ယင်းဘွဲ့ထူး၊ ဂုဏ်းထူးများသည် ပြည်သူများအပေါ် နေ့စဉ်နှင့်

သေနတ်များနောက်ကွယ်မှသွေးစွန်းလက်များ

အမှု အကြမ်းဖက်သတ်ဖြတ်နေသည့် စစ်အုပ်စု၏ ရာဇဝတ်မှုကြီးများကျူးလွန်ရာတွင် မရှိမဖြစ်လိုအပ်သည့် စစ်လက်နက်ခဲယမ်းများ၊ ဗုံးသီးဗုံးဆံများကို တာဝန်ကျေပွန်စွာထုတ်လုပ်ပေးခြင်း၊ စစ်ရာဇဝတ်မှုများကို ပါဝင်ကျူးလွန်ခြင်း၊ စစ်အုပ်စုဖိနှိပ်ရေးယန္တရားတွင် ထောက်တိုင်ဖြစ်ခြင်းတို့ကြောင့် စစ်ခေါင်းဆောင်က ပေးအပ်သည်ဟု ဆိုနိုင်သည်ဖြစ်ရာ ကလေးသူငယ်များအပါအဝင် အပြစ်မဲ့ပြည်သူများ၏ အသက်သွေးဖြင့် လိမ်းခြယ်ထားသော ဘွဲ့ထူးဂုဏ်ထူးများသာ ဖြစ်ပေသည်။

စစ်အာဏာသိမ်းကြိုးပမ်းမှုနောက်ပိုင်းမှ ၂၀၂၅ ခုနှစ်၊ မေလအတွင်း စစ်လက်နက်ထုတ်လုပ်ရေး ခေါင်းဆောင်များကို ချီးမြှင့်သည့် ဂုဏ်ထူးဘွဲ့ထူးများ

စဉ်	အမည်	ရရှိသည့် ဘွဲ့၊ တံဆိပ်	ရရှိသည့်ခုနှစ်
၁	ဒုတိယဗိုလ်ချုပ်ကြီးကံမြင့်သန်း	စည်သူဘွဲ့၊ သရေစည်သူဘွဲ့	၂၀၂၂၊ ၂၀၂၃
၂	ဗိုလ်ချုပ်ကိုကိုလွင်	စစ်မှုထမ်းသင်္ဂဟတံဆိပ်၊ သရေစည်သူဘွဲ့	၂၀၂၂၊ ၂၀၂၃
၃	ဗိုလ်ချုပ်မျိုးအောင်	ဇေယျကျော်ထင်ဘွဲ့	၂၀၂၂
၄	ဗိုလ်မှူးကြီးလှသိန်း	စစ်မှုထမ်းကောင်းတံဆိပ်	၂၀၂၂
၅	ဗိုလ်မှူးကြီးမောင်စိုး	နည်းပညာထူးချွန်တံဆိပ် (ဒုတိယအဆင့်)	၂၀၂၃
၆	ဒုတိယဗိုလ်မှူးကြီးဇော်မင်းထွန်း	စစ်မှုထမ်းကောင်းတံဆိပ်	၂၀၂၄
၇	ဗိုလ်မှူးချုပ်ထွေးလှ	စစ်မှုထမ်းသင်္ဂဟတံဆိပ်	၂၀၂၄
၈	ဗိုလ်မှူးကြီးတိုးလွင်	စစ်မှုထမ်းကောင်းတံဆိပ်	၂၀၂၃
၉	ဗိုလ်မှူးကြီးထွန်းထွန်းစိုး	စီမံထူးချွန်တံဆိပ် (တတိယအဆင့်)	၂၀၂၃
၁၀	ဗိုလ်မှူးကြီးမင်းစိုး	စစ်မှုထမ်းကောင်းတံဆိပ်	၂၀၂၃
၁၁	ဗိုလ်မှူးကြီးတင်မောင်ချို	စစ်မှုထမ်းကောင်းတံဆိပ်	၂၀၂၅
၁၂	ဗိုလ်မှူးကြီးရွှေမြ	နည်းပညာထူးချွန်တံဆိပ် (ဒုတိယအဆင့်)	၂၀၂၂
၁၃	ဗိုလ်မှူးကြီးမင်းမင်းဇော်	စစ်မှုထမ်းကောင်းတံဆိပ်	၂၀၂၃
၁၄	ဗိုလ်မှူးကြီးနိုင်အောင်	နည်းပညာထူးချွန်တံဆိပ် (တတိယအဆင့်)၊ နည်းပညာထူးချွန်တံဆိပ် (ဒုတိယအဆင့်)	၂၀၂၂၊ ၂၀၂၄
၁၅	ဗိုလ်မှူးကြီးထွန်းထွန်းအေး	စစ်မှုထမ်းသင်္ဂဟတံဆိပ်	၂၀၂၅
၁၆	ဗိုလ်မှူးကြီးရဲဇော်ထွေး	သိပ္ပံပညာထူးချွန်တံဆိပ်	၂၀၂၁
၁၇	ဗိုလ်မှူးကြီးဇော်ထွန်းဦး	စစ်မှုစီးပွားထူးချွန်တံဆိပ် (တတိယအဆင့်)	၂၀၂၂
၁၈	ဗိုလ်မှူးကြီးသိန်းလွင်	စစ်မှုထမ်းကောင်းတံဆိပ်	၂၀၂၃
၁၉	ဗိုလ်မှူးကြီးဇော်မျိုးနိုင်	စစ်မှုထမ်းကောင်းတံဆိပ်	၂၀၂၃
၂၀	ဒုတိယဗိုလ်မှူးကြီးအောင်ထွေး	စစ်မှုထမ်းကောင်းတံဆိပ်	၂၀၂၄
၂၁	ဗိုလ်မှူးကြီးသက်ဝင်းအောင်	စစ်မှုထမ်းကောင်းတံဆိပ်	၂၀၂၂
၂၂	ဗိုလ်မှူးကြီးညီညီလတ်	နည်းပညာထူးချွန်တံဆိပ် (တတိယအဆင့်)	၂၀၂၅

၂၃	ဒုတိယဗိုလ်မှူးကြီးမြတ်သူ	စစ်မှုထမ်းကောင်းတံဆိပ်	၂၀၂၄
၂၄	ဗိုလ်မှူးကြီးအောင်ကိုကို	စစ်မှုထမ်းကောင်းတံဆိပ်	၂၀၂၅
၂၅	ဗိုလ်မှူးကြီးရန်အေး	စစ်မှုထမ်းကောင်းတံဆိပ်	၂၀၂၃

နိုင်ငံတကာအရေးယူမှုများကို တောင်းဆို

နိုင်ငံတကာအစိုးရများအနေဖြင့် စစ်အုပ်စု၏ ပြည်သူများအား အကြမ်းဖက်စစ်ဆင်ရေးအတွင်း အသုံးပြုသည့် စစ်လက်နက်များကို ထုတ်လုပ်ပေးနေသည့် ပြည်တွင်းစစ်လက်နက်ထုတ်လုပ်ရေးတွင် အဓိကတာဝန်ရှိသူများအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်သင့်သည်။

အီးယူနှင့် ဩစတြေးလျနိုင်ငံတို့အနေဖြင့် အမေရိကန်ပြည်ထောင်စု၊ ယူကေနှင့် ကနေဒါနိုင်ငံများနည်းတူ ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးအရာရှိချုပ်ရုံး (ကကထုတ်) အပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ရန် Tamar Institute က တောင်းဆိုပါသည်။ ထို့အတူ နိုင်ငံတကာအစိုးရများအနေဖြင့် ကကထုတ်ထိပ်ပိုင်း ခေါင်းဆောင်များနှင့် စက်ရုံမှူးများအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ရန် Tamar Institute က တောင်းဆိုပါသည်။ အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့်လည်း ယခုအစီရင်ခံစာတွင် ဖော်ထုတ်ထားသည့် ကကထုတ်ထိပ်ပိုင်း ခေါင်းဆောင်များနှင့် စက်ရုံမှူးများအား အမည်ပျက်စာရင်းသွင်း ကြေညာရန် တောင်းဆိုပါသည်။

အကြမ်းဖက်စစ်အုပ်စု၏ စစ်လက်နက်ထုတ်လုပ်ရေးတပ်ဖွဲ့များသည် စစ်အုပ်စုကျူးလွန်သော နိုင်ငံတကာရာဇဝတ်မှုများအတွက် အဓိကဒေါက်တိုင်များ ဖြစ်ကြသည်။ စစ်လက်နက်ထုတ်လုပ်သူများသည် အပြစ်မဲ့ပြည်သူပေါင်းများစွာအား သတ်ဖြတ်သည့် သေနတ်ခလုတ်၊ ဗုံးခလုတ်များအား ဆွဲဖြုတ်သူများ မဟုတ်သည့်တိုင် အပြစ်မဲ့ပြည်သူပေါင်းများစွာအား သတ်ဖြတ်ခဲ့သည့် ထိုသနတ်၊ ကျည်၊ ဗုံးလက်နက်များကို နေ့စဉ်နှင့်အမျှ ထုတ်လုပ်ပေးနေသူများဖြစ်ကြပြီး၊ ထိုပြစ်မှုကြီးများအတွက် နောက်ကွယ်က အဓိကကူညီပေးသူ သွေးစွန်းလက်များ ဖြစ်ကြသည်။ ယခုအစီရင်ခံစာတွင် ဖော်ထုတ်ထားသည့် စစ်အင်ဂျင်နီယာအရာရှိများသည် အကြမ်းဖက်စစ်တပ်၏ နိုင်ငံတကာရာဇဝတ်မှုများတွင် အားပေးကူညီခြင်းအတွက်လည်းကောင်း၊ အဆိုပါနိုင်ငံတကာရာဇဝတ်မှုများကို အမိန့်ပေး၊ ကွပ်ကဲသည့်အခန်းကဏ္ဍဖြင့် ကိုယ်တိုင်တိုက်ရိုက်ပါဝင်ကျူးလွန်ခြင်းအတွက်လည်းက မဖြစ်မနေ တာဝန်ခံရမည် ဖြစ်သည်။